



ကရင်ဟဇ္ဇာလူမှု ဧည့်သည်နှင့် ဒေသပုဂ္ဂိုလ်များ၏ ဧည့်ခံရုံ
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com


ဩဂုတ်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဇူလိုင်လ ၁၈ ရက်မှ
 ဇူလိုင်လ ၃၁ ရက် ၂၀၂၂ ခုနှစ်
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇူလိုင်လ ၁၇ ရက်	ဇူလိုင်လ ၁၈ ရက်မှ ဇူလိုင်လ ၃၁ ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၅၉	၂	၂၆၁
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၂၉		၃၂၉
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၁၉	၈	၂၂၇
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၉၁		၉၁
	ဒီးမော့ဆိုမြို့နယ်	၃၉၇	၃	၄၀၀
	ဖယ်ခုံမြို့နယ်	၁၆၆	၅	၁၇၁
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဧူလှိင် ၁၇ ရက်နေ့ အထိ	IDPs အသစ် ဧူလှိင် ၁၈ ရက်နေ့ - ဧူလှိင် ၃၁ ၅ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅



• စစ်ကောင်စီမှ အရပ်သားများရှိရာသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်း လွန်ခဲ့သည့် နှစ်ပတ်အတွင်း ကရင်နီပူပေါင်းတပ်ဖွဲ့များသည် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွင် ရှိသော စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များသည် မိုးမြစ်မြို့အား ၎င်းတို့အတွက် လုံခြုံမှုရရှိနိုင်ရန် ရာနှင့်ချီသော စစ်သားများ အင်အားဖြည့်တင်းလာခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့်

တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်ခြင်းခံရသော စစ်ကောင်စီတပ်များသည် အရပ်သားများရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ လက်တုန့်ပြန်ခြင်းကြောင့် ဆယ်ကျော်သက်အမျိုးသမီးငယ် အပါအဝင် အသက်၇၀အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် အသက်၂နှစ်ကျော် ကလေးတစ်ဦးအပါအဝင် အရပ်သား ၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်များသည် လွိုင်ကော်မှ ဘောလခဲသို့ ကြိမ်ဖန်များစွာပျံသန်းကာ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်နေပြီး မြေပြင်အခြေအနေကိုလည်း ထောက်လှမ်းခဲ့ပါသည်။

ဇူလိုင်လ ၁၈ရက်၊ နံနက် ၅ နာရီအချိန်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီတပ် ၁၂၂ တပ်စခန်းအား သွားရောက်ပစ်ခတ်ပြီး နေ့လည် ၁ နာရီအချိန်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးသည်။ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် စည်ကား(၁) ရပ်ကွက်မှ ပြည်သူ (၁)ဦးထိမှန် ဒဏ်ရာရရှိသွားသည့်အပြင် နေအိမ်တစ်လုံးလည်း ထိမှန်ပြီး မီးလောင်ခဲ့ပါသည်။ ထို့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာသို့ လက်နက်ကြီး ၅လုံးကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံးထိမှန်ပျက်စီးသွားခဲ့သည်။ တစ်ရက်တည်းတွင် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်များအား KNDF B05 နှင့် B06 တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၂) ဦး ကျဆုံးသွားခဲ့သည်။ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်များနေထိုင်သည့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တစ်လကျော်သာဖွင့်လှစ်ရသေးသည့် စာသင်ကျောင်း (၅)ကျောင်း ယာယီပိတ်ထားခဲ့ရပါသည်။

ဇူလိုင်လ ၂၁ရက်၊ ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDF B-03, Pekhoh PDF တပ်ရင်း ၂ တို့ နေ့လည် ၃နာရီအချိန်မှစတင်၍ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၉)ဦး သေဆုံးသွားခဲ့သည်။

ဇူလိုင်လ ၂၂ရက်၊ ဖရူဆိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KA, KNDF B -04, Loikaw PDF, အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ အလယ်ပိုင်းတိုင်းတပ်ရင်း ၁၁၀၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးခဲ့ပါသည်။

ဇူလိုင် ၂၅ရက်၊ စစ်ကောင်စီတပ်သည် စစ်ကား ၂၁ စီး၊ စစ်သားအင်အား ၃၀၀ ခန့်နှင့် မိုးဗြဲမြို့သို့ စစ်ကြောင်း ထိုးလာခဲ့ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁၊ တပ်ရင်း၂၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်၊ URF တို့နှင့် တိုက်ပွဲ ၃နာရီကြာ ဖြစ်ပွားကာ စစ်ကောင်စီမှ (၁၀)ဦး သေဆုံးပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိသွားခဲ့သည်။ စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ရှောင်များရှိရာ ဘုန်းကြီးကျောင်းတို့တွင်လည်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာသည့်အပြင် စည်ကား(၃)ရပ်ကွက်နေ အသက် (၇၀)ကျော်အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။

ဇူလိုင်လ ၂၈ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့မရဲစခန်းတွင် အခြေချထားသော စစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့၏ စခန်းပတ်ဝန်းကျင်တွင် ကင်းလှည့်နေစဉ် နယ်မြေအတွင်းလှုပ်ရှားနေသော ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ (၃)နှင့် အလယ်ပိုင်းတိုင်းတပ်ရင်း (၁၁၀၆) ပူးပေါင်းတပ်ဖွဲ့တို့ နေ့လည် ၁၂ နာရီအချိန်တွင် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ တစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။ ထိုတရက်တည်းတွင် နန်းဖဲကျေးရွာအနီး မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား KNDF B16 မှ ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးခဲ့ပါသည်။

ဇူလိုင်လ (၂၉) ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခမ်းကျေးရွာအနီးတွင် ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ် များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KNDF B01 မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပါသည်။

ဇူလိုင်လ (၃၀) ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းသည် KNDF B09 တို့နှင့် ဟိုဖိတ်၊ ဒေါပိုးစီနှင့် ဒေါဘူးငံ(၅)မိုင်ကျေးရွာတို့တွင် ထိတွေ့တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ပါသည်။



စကစမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး အရပ်သားများအား ထိမှန် စကစမှ ဖျက်စီးသွားသော မိုးပြဲမြို့မှ ဘုရားကျောင်း

ဇူလိုင်လ (၃၁) ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ အူးခူးရီကျေးရွာအနီးတွင် လုံခြုံရေးယူနေသော KNDF B05 နှင့်စစ်ကောင်စီတပ်တို့ နေ့လည် ၁၁ နာရီအချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အသေအပျောက် စာရင်းအတိအကျ မသိရပေ။ ထိုတရက်တည်းတွင် ငွေတောင်တွင်ရှိသော စစ်ကောင်စီ၏ (၁၀၂)တပ်ရင်းနှင့် ဖရူဆိုအခြေစိုက် (၁၂၈)တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် စစ်ရှောင်စခန်းဘက် ကျခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည့်အပြင် နောက်ထပ် ၄ဦး ဒဏ်ရာရခဲ့သည်။ အလားတူ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာထဲသို့ လက်နက်ကြီး ဖလုံးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည့်အပြင် အသက် ၂နှစ်လအရွယ်ကလေးတစ်ဦးအား လက်နက်ကြီးစ ရှပ်ထိမှန်သွားခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn or <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com